



နူးယီးကီဝ်စဲပ်တီဒိဉ်လံာ်အုဉ်သး/တၢ်အုဉ်ကီတၢ်လိဉ်ဘၣ်တဖၣ်
ဘၣ်တၢ်က့ၤကွၢ်ကဒါက့ၤဖဲလါယူၤ 2022

လံာ်တီၤဖျါလၢအဟံာ်ထွဲထီဉ်အံၤ ဟံာ်ဖျါထီဉ်လံာ်အုဉ်သးဒီးတၢ်အုဉ်ကီတၢ်လိဉ်ဘၣ်တဖၣ် လၢတၢ်သုအီၤခဲကနံာ်အံၤလီၤ. လံာ်တီၤဖျါအံၤ ဟံာ်ဖျါထီဉ် တၢ်လိဉ်ဘၣ်သ့ၣ်တဖၣ် ဒီးမၤနီဉ်ပုၤကိဖိအနီဉ်နီဉ်ဂံၢ်လၢ ဒီးန့ၢ်ဘၣ်လံာ်အုဉ်သးတခါစုာ်စုာ်ဒီးတၢ်အုဉ်ကီ လၢဟးထီဉ်ကိလၢတမ့ၢ်လံာ်အုဉ်သးဘၣ် န့ၣ်လီၤ. တၢ်ဟ့ၣ်ဃာ် ဟံာ်ယဲၤသန့ တဖၣ် ဒ်သီးကဟ့ၣ်အါထီဉ်တၢ်ဂ့ၢ်တၢ်ကျါ ဘၣ်ဃးတၢ်လိဉ်ဘၣ်တဖၣ် လၢလံာ်အုဉ်သး မ့တမ့ၢ်တၢ်အုဉ်ကီ တခါစုာ်စုာ်စုာ်အဂီၢ်လီၤ.

ဒ်ကဖးဘၣ်နူးယီးကီတၢ်လိဉ်ဘၣ်တဖၣ် လၢတီၤထီကိလံာ်အုဉ်သးလၢလၢပုၤပဲၤအဂီၢ်, ကွၢ်တၢ်ကွၢ်တြၢၤဘၣ်ဃးပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးအတၢ်ဘျုးတဖၣ် (8 CRR-NY 100.5) [လံာ်အုဉ်သးတၢ်လိဉ်ဘၣ်တဖၣ်](#) ဃးဒီး NYSED အ ထီရီၤ [ကုဉ်သ့ဒီးလံာ်အုဉ်သးတၢ်လိဉ်ဘၣ်တဖၣ်](#) အဟံာ်ယဲၤကဘျးတက့ၢ်. တၢ်ကွၢ်တြၢၤလၢအမ့ၢ် [တၢ်န့ၢ် NYS လံာ်အုဉ်သးတၢ်လိဉ်ဘၣ်တဖၣ် ~ ဟံာ်ဖိဃီဖိတၢ်စုလီၢ်ခိဉ်ခိဉ်](#) အဟံာ်ယဲၤကဘျးဒ်သီးကထံဉ်ဘၣ်လံာ်တီၤက့ 3 ခါဒီးတၢ်ပီးတၢ်လီၤလၢလူၤဟံာ်ထွဲတၢ်ဂ့ၢ်လၢဘၣ်တၢ်ကွဲးကျိးဆူကျိဉ်ကျိဉ် 11 ကလုာ်လီၤ.

စးထီဉ်လၢ တၢ်ဂီၢ်ထီဉ်သီ 2022, ကိတဖၣ်လၢတၢ်ဃုထၢအီၤန့ၣ် ကစးထီဉ်မၤကွၢ်နီၢ်ကစၢ်ဒွဲဉ်လံာ်ကုဉ်သ့တၢ်သမံသမိး တၢ်မၤကျိၤကျဲၤလီၤ. ဒ်ကသ့ၣ်ညါအါထီဉ်တၢ်ဂ့ၢ်တၢ်ကျိၤအဂီၢ် ကွၢ်တၢ်ကွၢ်တြၢၤလၢအအိဉ်လၢ [နီၢ်ကစၢ်ဒွဲဉ်လံာ်ကုဉ်သ့တၢ်သမံသမိးတၢ်မၤကျိၤကျဲၤ](#) အဟံာ်ယဲၤကဘျးတက့ၢ်.

တၢ်သံကွၢ်အဂၤတဖၣ် လၢဘၣ်ထွဲလံာ်သးဒီးလံာ်အုဉ်သး မ့တမ့ၢ်တၢ်အုဉ်ကီတၢ်လိဉ်ဘၣ်တဖၣ် မ့ၢ်အိဉ်ဒီး သံကွၢ်ဆူလံာ်ညိဉ်သီဉ်ဒိဉ် ဒီးတၢ်ဟ့ၣ်န့ၣ်ကျဲအဝဲၤဒးသ့ဝဲၤ p12StandardsInstruction@nysed.gov မ့တမ့ၢ် (518) 474-5922 တက့ၢ်.

နူးယီးကီဝ်စဲပ်တီဒိဉ်လံာ်အုဉ်သး

လံာ်အုဉ်သးကလုာ်	ဒီးန့ၢ်ဘၣ်သ့ဆူ	တၢ်လိဉ်ဘၣ်တဖၣ်
ပဒိဉ်လံာ်အုဉ်သး	ပုၤကိဖိတဖၣ်ကိးဂၤဒဲး	<p>လံာ်နီဉ်ဂံၢ်- လံာ်နီဉ်ဂံၢ် 22 ယုနုးဘၣ်တၢ်နီၤဖးလီၤအီၤ ဒ်တၢ်ဟံာ်ထီဉ်အံၤသိး 4 ELA, 4 လံာ်ဘၣ်ဃးဂ့ၢ်ဝီ, 3 စဲအုဉ်, 3 လံာ်တၢ်ဒွဲး, 1/2 လံာ်တၢ်အိဉ်ဆူအိဉ်ချ့, 1 လံာ်ဒွဲလံာ်ကုဉ်သ့, 1 ဟီဉ်ခိဉ်ချ့ကျိဉ်ကျိဉ်တဖၣ်, 2 နီၢ်ခိက့ၢ်ဂီၤ တၢ်ကုဉ်ဘၣ်ကုဉ်သ့, ဒီး 3 1/2 လံာ်တၢ်ဃုထၢသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> • ပဒိဉ်တၢ်ဒီးစဲးလၢတၢ်လိဉ်ဘၣ် 4 ခါ (တခါစုာ်စုာ်လၢလံာ်သ့ၣ်တဖၣ်အံၤအကျါ- လံာ်ကီၤလၢဝါ, လံာ်တၢ်ဒွဲး, လံာ်စဲအုဉ်, လံာ်ဘၣ်ဃးဂ့ၢ်ဝီ), • တၢ်မၤဝဲၤမၤကတၢ်ဝဲတၢ်မၤကျိၤကျဲၤ 1 ခါ, ဒီး <ul style="list-style-type: none"> • ပဒိဉ်တၢ်ဒီးစဲးတခါလၢလံာ်လၢအိဉ်ဒီးအမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး <p>တၢ်ကွၢ်သတြၢၤ- တီၤဒိဉ်လံာ်အုဉ်သးအကလုာ်တဖၣ်</p>

လိပ်အုပ်သားကလုတ်	ဒီးနုတ်ဘုတ်သုဆူ	တၢ်လိပ်ဘုတ်တဖၣ်
ပဒိၣ်လိပ်အုပ်သား (ဒီဖျိတၢ်ပတံထီၣ်ညီ န့ၢ်)	ပုၤကၠိၣ်ဖိတဖၣ်ကိးဂၤဒဲး	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယုၤနုးဘုတ်တၢ်နီၤဖးလီၤအိၤဒဲးတၢ်ပိၣ်ထီၣ်အခံသီး 4 ELA, 4 လိပ်ဘုတ်ဃးဂ့ၢ်ဝီ, 3 ဝဲအုၣ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချး, 1 လိပ်ခွဲလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချးကျိၣ်တဖၣ်, 2 နီၤခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘုတ်ကူၣ်သ့, ဒီး 3 1/2 လိပ်တၢ်ဃုထၢသ့တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးဝဲးလၢတၢ်လိပ်ဘုတ် 4 ခါ^၂ (တခါစုၣ်စုၣ်လၢလိပ်သ့တဖၣ်အံၤအကျါ- လိပ်ကီၤလၢဝါ, လိပ်တၢ်ဒွဲး, လိပ်ဝဲအုၣ်, လိပ်ဘုတ်ဃးဂ့ၢ်ဝီ), • တၢ်မၤဝံၤမၤကတၢၢ်ဝဲတၢ်မၤကျိၤကျဲ 1 ခါ^၂, • ပဒိၣ်တၢ်ဒီးဝဲးအကျါ 1 ခါ လၢတၢ်ဖိခိၣ်တဖၣ်(ပုၤဃုာ်ဒီးတၢ်မၤကျိၤကျဲ, ဝဲအမ့ၢ်ပဒိၣ်တၢ်ဒီးဝဲး) လၢအိၣ်ဒီးအမး 60-64 တၢ်ပတံထီၣ်^၂တၢ်ဟ့ၣ်အခွဲးလံ လၢဟီၣ်ကဝီၤကီၢ်ရံၣ် ဒ်လၢပုၤဟ့ၣ်တၢ်ဒွဲးတၢ်ယာ် အတၢ်သိၣ်တၢ်သီ 100.5(d)(7) အိၣ်ဝဲသီး, ဒီး • ပဒိၣ်တၢ်ဒီးဝဲးလၢအိၣ်တ့ၢ်တဖၣ်ကဘုတ်ဒီးန့ၢ်အမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး^၂ <p>တၢ်ကွၢ်သတြါ- တၢ်ပတံထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျါ, ဒီးပုၤကွၢ်ထွဲပၤဆူတၢ်ဟံလီၤသး</p>

လိပ်အုပ်သားကလုတ်	ဒီးန့ဉ်ဘဉ်သ့ဆူ	တၢ်လိာ်ဘဉ်တဖဉ်
ပဒိဉ်လိာ်အုပ်သားအိဉ်ဒီးတၢ်မၤလၢကပီၤ	ပုၤကိဖိတဖဉ်ကိးဂၤဒဲး	<p>လိာ်နီဉ်ဂံၢ်- လိာ်နီဉ်ဂံၢ် 22 ယုနုးဘဉ်တၢ်နီၤဖးလီၤအိၤဒဲးတၢ်ပိာ်ထီဉ်အခံသီး 4 ELA, 4 လိာ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုဉ်, 3 လိာ်တၢ်ဒွဲး, 1/2 လိာ်တၢ်အိဉ်ဆူဉ်အိဉ်ချး, 1 လိာ်ခွဲလိာ်ကူဉ်သ့, 1 ဟီဉ်ခိဉ်ချးကျိဉ်တဖဉ်, 2 နီၤခိဉ်ဂီၢ်တၢ်ကူဉ်ဘဉ်ကူဉ်သ့, ဒီး 3 1/2 လိာ်တၢ်ဃုထၢသ့ဉ်တဖဉ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> • ပဒိဉ်တၢ်ဒီးစဲးလၢတၢ်လိာ်ဘဉ် 4 ခါ (တခါစုဉ်စုဉ်လၢလိာ်သ့ဉ်တဖဉ်အံၤအကျါ- လိာ်ကီၤလၢဝါ, လိာ်တၢ်ဒွဲး, လိာ်ဝဲအုဉ်, လိာ်ဘဉ်ဃးဂ့ၢ်ဝီ), • တၢ်မၤဝံၤမၤကတၢၢ်ဝဲတၢ်မၤကျါကျဲ 1 ခါ, ဒီး <ul style="list-style-type: none"> • ကဘဉ်အိဉ်ဒီးတၢ်ဒွဲးဃုအမးလၢအမ့ၢ် 90 မ့တမ့ၢ် ဂ့ၤန့ၢ်ဒီးလၢပဒိဉ်တၢ်ဒီးစဲးကိးခါဒဲးအပူၤ (ဟံဃုဒီးတၢ်မၤကျါကျဲ, ဝဲအမ့ၢ်ပဒိဉ်တၢ်ဒီးစဲး) <p>တၢ်မၤနီဉ်- ဝဲကျါအါန့ၢ် 2 ခါအတၢ်တူၢ်လိာ်ကျဲအဂၤ တၢ်ဆီတလဲဒီးဂံၢ်ဃုာ်အိၤလၢတၢ်ဒွဲးဃုမးကျါတသ့ဘဉ် ဟီဉ်ကဝီၤတၢ်တုထီဉ်တၢ်သမံသမိး B တၢ်ဒီးစဲးဘဉ်ဃးဟီဉ်ခိဉ်ကျိဉ်တဖဉ် တၢ်တဟံဃုာ်အိၤလၢတၢ်ဒွဲးဃုမးကျါဘဉ် ဝဲကိဖိတဖဉ်ဒီးန့ၢ်ဘဉ်ဝဲခွဲးယာ်လၢတလိာ်ဆူဉ်နီၤပဒိဉ်တၢ်ဒီးစဲးဘဉ်, တၢ်ဂံၢ်တၢ်ဒွဲးတၢ်မၤလၢကပီၤတၢ်အၢဉ်လီၤမၤကျါၤ ကဒီးသန့ၤထီဉ်သးလၢမးသ့ဉ်တဖဉ်လၢကိဖိဒီးန့ၢ်ဘဉ်လၢပဒိဉ်တၢ်ဒီးစဲးပူၤလီၤ.</p> <ul style="list-style-type: none"> • ကိဖိလၢအိဉ်ဒီးပဒိဉ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါ အမးတဖဉ် ပတံထီဉ်လိာ်အုပ်သားသ့ <ul style="list-style-type: none"> ○ ဝဲကိဖိအိဉ်ဒီးပဒိဉ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါအမး လၢတၢ်ဟံဃုာ်အိၤလၢတၢ်သမံသမိး ဒဲးတၢ်လိာ်ဘဉ်လၢလိာ်အုပ်သားအဂီၢ်အသိး, တၢ်ဟ့ဉ်ခွဲးခိဖျါခိဝဲ-19တဖဉ်တၢ်ကထုး ထီဉ်ကွံာ်အိၤ လၢတၢ်ဒွဲးမးအပူၤလီၤ. ဝဲတၢ်ဒွဲးဃုမးဘဉ်ဃးပဒိဉ်တၢ်ဒီးစဲးလၢတၢ်လိာ်ဘဉ်လၢကဒီးန့ၢ်လိာ်အုပ်သား(တပုဉ်ဃုာ်ဒီးတၢ်ဟ့ဉ်ခွဲး ဘဉ်)မ့ၢ်အိဉ်ဝဲ 90 မး မ့တမ့ၢ် အါန့ၢ်ဒီး, ကိဖိကဒီးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အၢဉ်လီၤမၤကျါၤလီၤ. • ကိဖိလၢအိဉ်ဒီးပဒိဉ်တၢ်ဒီးစဲးစ့ၤန့ၢ်ဒီး 3 ခါအမး ပတံထီဉ်လိာ်အုပ်သားသ့ <ul style="list-style-type: none"> ○ ကိဖိအလံာ်လီၤခဲကတၢၢ်အမးလၢပဒိဉ်တၢ်ဒီးစဲးတခါလၢလိာ်အပူၤ ကဘဉ်တၢ်ထၢန့ၢ်အိၤ လၢတၢ်ဒွဲးမးလၢတၢ်မၤလၢကပီၤအဂီၢ်လီၤ. ဝဲတၢ်ဒွဲးဃုမးဘဉ်ဃး ပဒိဉ်တၢ်ဒီးစဲးတဖဉ် လၢအိဉ်ဒီးအမး ဒီးလိာ်လီၤခဲကတၢၢ်တဘျီအမးတဖဉ်လၢတၢ်ဟ့ဉ်ခွဲးအိၤမ့ၢ်အိဉ်ဝဲ 90 မးမ့တမ့ၢ် အါန့ၢ်ဒီး, ကိဖိကဒီးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အၢဉ်လီၤမၤကျါၤလီၤ. <p>တၢ်ကွၢ်သတြဲၤ- ပဒိဉ်လိာ်အုပ်သားအိဉ်ဒီးတၢ်မၤလၢကပီၤ</p>

လိပ်အုပ်သားကလုတ်	ဒီးနွှာ်ဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖၣ်
ပဒိၣ်လိာ်အုပ်သးအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိာ်လၢလၢညါ	ပုၤက့ၣ်ဖိတဖၣ်ကိးဂၢၤဒဲး	<p>လိာ်နီၣ်ဂံၢ်- လိာ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိာ်လၢလၢညါအံၣ်သး 4 ELA, 4 လိာ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုၣ်, 3 လိာ်တၢ်ဒွဲး, 1/2 လိာ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိာ်ဒွဲးလိာ်ကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့က့ၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိာ်တၢ်ယုထာသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးစဲးလၢတၢ်လိပ်ဘဉ် 7 ခါ ဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိာ်လၢလၢညါထွဲထီၣ်အံၣ် 3 လိာ်တၢ်ဒွဲး, 2 လိာ်ဝဲအုၣ်(တခါမ့ၢ်ဝဲနီၣ်ခိၣ်က့ၢ်ဂီၤ, အဂၤတခါမ့ၢ်ဝဲတၢ်သးသမ့), 1 လိာ်ကီၤလၢဝါ, 1 လိာ်ဘဉ်ဃးဂ့ၢ်ဝီ • တၢ်မၤဝံၤမၤကတၢၢ်ဝဲတၢ်မၤကျိၤကျဲ 1 ခါ, ဒီး <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးစဲးတခါလၢလိာ်လၢအိၣ်ဒီးအမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး^v <p>တၢ်ဟီၣ်ထွဲထီၣ်ခံး^{iv}- တၢ်မၤကတၢၢ်တၢ်ဟီၣ်ထွဲထီၣ်တၢ်ယုထာတခါလၢလၢညါအကျါ</p> <ul style="list-style-type: none"> • ဒီးနွှာ်ဘဉ်အါထီၣ် လိာ်နီၣ်ဂံၢ် 2 ယူနုးဘဉ်ဃးလိာ်ဟီၣ်ခိၣ်ကျိးတဖၣ်ဒီးဖျိထီၣ် ဟီၣ်ကစီၤတၢ်တုထီၣ်တၢ်သမံသမိး B တၢ်ဒီးစဲးလၢဟီၣ်ခိၣ်ကျိၣ်တဖၣ်, မ့တမ့ၢ် • မၤကတၢၢ် 5 ယူနုးတၢ်ဟီၣ်ထွဲထီၣ်အံၣ်ဘဉ်ဃးလိာ်ဒွဲးလိာ်ကူၣ်သ့, မ့တမ့ၢ် • မၤကတၢၢ် 5 ယူနုးတၢ်ဟီၣ်ထွဲထီၣ်အံၣ်ဘဉ်ဃး CTE <p>တၢ်ကွၢ်သကြဲၤ- တၢ်ဒိၣ်လိာ်လိာ်အုပ်သးအကလုတ်တဖၣ်</p>
ပဒိၣ်လိာ်အုပ်သးအိၣ်ဒီးတၢ်ဟ့ၣ်လိာ်လၢလၢညါလၢအိၣ်ဒီးတၢ်ကွဲးနီၣ်လၢဒုးန့ၣ်ဖျါတၢ်ဖျိးစိလၢလိာ်တၢ်ဒွဲး	ပုၤက့ၣ်ဖိတဖၣ်ကိးဂၢၤဒဲး	<p>လိာ်နီၣ်ဂံၢ်- လိာ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိာ်လၢလၢညါအံၣ်သး 4 ELA, 4 လိာ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုၣ်, 3 လိာ်တၢ်ဒွဲး, 1/2 လိာ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိာ်ဒွဲးလိာ်ကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့က့ၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိာ်တၢ်ယုထာသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိးဒီးတၢ်လူၤဟီၣ်ထွဲထီၣ်ခံး^{iv}-</p> <p>မၤလၢပုၤတၢ်သမံသမိးခဲလၢဒီးတၢ်ဟီၣ်ထွဲထီၣ်တၢ်လိပ်ဘဉ်တဖၣ်ဒိသိလၢပဒိၣ်လိာ်အုပ်သးအိၣ်ဒီးတၢ်ဟ့ၣ်လိာ်လၢလၢညါအတၢ်လိပ်ဘဉ်သိး(ကွၢ်လၢအဖိခိၣ်) ဒီး မၤန့ၢ်မး 85 မး မ့တမ့ၢ် ဂ့ၤန့ၢ်ဒီးလၢပဒိၣ်တၢ်ဒီးစဲးဘဉ်ဃးလိာ်တၢ်ဒွဲး လၢ 3 ခါ စ့ၣ်စ့ၣ်အပူၤ</p> <p>တၢ်မၤနီၣ်- က့ၣ်ဖိလၢတၢ်ဟ့ၣ်ခွဲး^v လၢပဒိၣ်တၢ်ဒီးစဲးဘဉ်ဃးလိာ်တၢ်ဒွဲးအပူၤ (ဒိဖျါတၢ်ပတုၣ်ဟဲဒိဖျါခိၣ်ဝဲ- 19)ဒီးနွှာ်ဘဉ်တၢ်ဖျိးဆိလိာ်လိာ်တၢ်ဒွဲးတၢ်အာၣ်လီၤ</p> <p>မၤကျိၤကျဲသ့ဝဲတၢ်အိၣ်ဒီးတခါလၢတၢ်လူၤဟီၣ်ထွဲထီၣ်အံၣ်သ့ၣ်တဖၣ်အပူၤ</p> <ul style="list-style-type: none"> • ဖျိထီၣ်ပဒိၣ်တၢ်ဒီးစဲး 2 ခါလၢလိာ်တၢ်ဒွဲးအပူၤဒီးဒီးနွှာ်ဘဉ်အမး 85 မး မ့တမ့ၢ်အါန့ၢ်ဒီးဒီးဘဉ်တၢ်ဟ့ၣ်ခွဲးလၢတလိၣ်ဆ့ၣ်နီၤပဒိၣ်တၢ်ဒီးစဲး 3 ခါတခါဘဉ်ဃးလိာ်တၢ်ဒွဲးဘဉ်, မ့တမ့ၢ် • ဖျိထီၣ်ပဒိၣ်တၢ်ဒီးစဲး 1 ခါလၢလိာ်တၢ်ဒွဲးအပူၤဒီးဒီးနွှာ်ဘဉ်အမး 85 မး မ့တမ့ၢ်မၤန့ၢ်လိာ်လိာ်ခံကတၢၢ်အမးလၢအမ့ၢ် 85 မးမ့တမ့ၢ် အါန့ၢ်ဒီးလၢတၢ်ဒီးစဲးလိာ်တၢ်ဒွဲးအဂၤ 2 ခါလၢအထီၣ်ဘးလိာ်သးဒီးပဒိၣ်တၢ်ဒီးစဲးလၢတၢ်ဟ့ၣ်အခွဲးလၢတလိၣ်ဆ့ၣ်နီၤတၢ်ဒီးစဲးအံၣ်ဘဉ်လီၤ. <p>တၢ်ကွၢ်သကြဲၤ- တၢ်အာၣ်လီၤမၤကျိၤကျဲဒီးတၢ်ခဲးဖျိနီၣ်</p>

လိပ်အုပ်သားကလုတ်	ဒီးနုတ်ဘဉ်သုဆူ	တၢ်လိပ်ဘဉ်တဖဉ်
<p>ပဒိဉ်လိပ်အုပ်သားအိဉ်ဒီး တၢ်ဟ့ဉ်လိၢ်လၢလၢညါ လၢအိဉ်ဒီးတၢ်ကွဲးနီဉ် လၢဒူးနီဉ်ဖျါတၢ်ဖျိးစိလၢ လိပ်စဲအုဉ်</p>	<p>ပုၤကိဖိတဖဉ်ကိးဂၤ ဒီး</p>	<p>လိပ်နီဉ်ဂံၢ်- လိပ်နီဉ်ဂံၢ် 22 ယုနုးဘဉ်တၢ်နီၤဖးလီၤအိၤဒ်တၢ်ပိာ်ထီဉ်အခံသီး 4 ELA, 4 လိပ်ဘဉ်ဃးဂ့ၢ်ဝီ, 3 စဲအုဉ်, 3 လိပ်တၢ်ဒူး, 1/2 လိပ်တၢ်အိဉ်ဆူဉ်အိဉ်ချး, 1 လိပ်ခွဲလၢကူဉ်သ့, 1 ဟီဉ်ခိဉ်ချးကျိဉ်တဖဉ်, 2 နီၤခိဉ်ဂီၤတၢ်ကူဉ်ဘဉ်ကူဉ်သ့, ဒီး 3 1/2 လိပ်တၢ်ဃုထၢသ့ဉ်တဖဉ်</p> <p>တၢ်သမံသမိးဒီးတၢ်လူၤပိာ်ထွဲထီဉ်ခံး။</p> <p>မၤလၢပုၤတၢ်သမံသမိးခဲလၢကိးဒီးတၢ်ပိာ်ထွဲတၢ်လိပ်ဘဉ်တဖဉ်ဒ်သိလၢပဒိဉ်လိပ်အုပ်သားအိဉ်ဒီးတၢ်ဟ့ဉ်လိၢ်လၢလၢညါအ တၢ်လိပ်ဘဉ်သီး(ကွၢ်လၢအဖိခိဉ်)ဒီး မၤန့ၢ်မး 85 မး မ့တမ့ၢ် ဂ့ၤန့ၢ်ဒီးလၢပဒိဉ်တၢ်ဒီးစဲး ဘဉ်ဃးလိပ်စဲအုဉ် 3 ခါစုဉ်စုဉ်အပူၤ</p> <p>တၢ်မၤနီဉ်- ကိဖိလၢတၢ်ဟ့ဉ်ခွဲး ၤ လၢပဒိဉ်တၢ်ဒီးစဲးဘဉ်ဃးလိပ်စဲအုဉ်အပူၤ (ခိဖျါတၢ်ပတုာ်ဟဲခိဖျါခိဝံး- 19)ဒီးနုတ်ဘဉ်တၢ်ဖျိးဆိလၢလိပ်စဲအုဉ်တၢ်အၢဉ်လီၤ</p> <p>မၤကျၢၤသ့ဖဲသ့ဝဲတၢ်အိဉ်သးတခါလၢတၢ်လူၤပိာ်ထွဲထီဉ်အခံသ့ဉ်တဖဉ်အပူၤ</p> <ul style="list-style-type: none"> • ဖျါထီဉ်ပဒိဉ်တၢ်ဒီးစဲး 2 ခါလၢလိပ်စဲအုဉ်အပူၤဒီးဒီးနုတ်ဘဉ်အမး 85 မး မ့တမ့ၢ်အါန့ၢ်ဒီး ဒီးဘဉ်တၢ်ဟ့ဉ်ခွဲးလၢတလိပ်ဆူဉ်နီၤပဒိဉ်တၢ်ဒီးစဲး 3 ခါတခါဘဉ်ဃးလိပ်စဲအုဉ်ဘဉ်, မ့တမ့ၢ် • ဖျါထီဉ်ပဒိဉ်တၢ်ဒီးစဲး 1 ခါလၢလိပ်စဲအုဉ်အပူၤဒီး ဒီးနုတ်ဘဉ်အမး 85 မး မ့တမ့ၢ်မၤန့ၢ် လိပ်လိၢ်ခံကတၢ်အမးလၢအမ့ၢ် 85 မးမ့တမ့ၢ် အါန့ၢ်ဒီးလၢတၢ်ဒီးစဲးလိပ်စဲအုဉ်အဂၤ 2 ခါလၢအထီဉ်ဘးလိပ်သးဒီးပဒိဉ်တၢ်ဒီးစဲးလၢတၢ်ဟ့ဉ်အခွဲးလၢတလိပ်ဆူဉ်နီၤတၢ်ဒီးစဲးအံၤဘဉ်လီၤ. <p>တၢ်ကွၢ်သတြၢၤ- တၢ်အၢဉ်လီၤမၤကျၢၤဒီးတၢ်ဆဲပနီဉ်</p>

လိပ်အုပ်သားကလုတ်	ဒီးနွှပ်ဘဉ်သုဆူ	တၢ်လိပ်ဘဉ်တဖၣ်
<p>ပဒိၣ်လိာ်အုပ်သးအိၣ်ဒီး တၢ်ဟ့ၣ်ဆိလိာ်လၢလၢညါလၢအိၣ်ဒီးတၢ်မၤလၢကပီၤ</p>	<p>ပုၤကွဲၤဖိတဖၣ်ကိးဂၤဒဲး</p>	<p>လိာ်နီၣ်ဂံၢ်- လိာ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်တၢ်ပိာ်ထီၣ်အခံၤဒီး 4 ELA, 4 လိာ်ဘဉ်ယးဂ့ၢ်ဝီ, 3 စဲအုၣ်, 3 လိာ်တၢ်ဒွဲး, 1/2 လိာ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိာ်ဒွဲးလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိာ်တၢ်ယုထၢသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိးဒီးတၢ်လူၤပိာ်ထွဲထီၣ်ခံၤ- မၤလၢပုၤတၢ်သမံသမိးခဲလၢကိးဒီးတၢ်ပိာ်ထွဲတၢ်လိပ်ဘဉ်တဖၣ်လၢပဒိၣ်လိာ်အုပ်သးအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိာ်လၢလၢညါလိပ်ဘဉ်အသိး(ကွၢ်လၢအဖီခိၣ်)အိၣ်ဃုာ်ဒီးတၢ်ဒွဲးယုမးလၢအမ့ၢ် 90 မး မ့တမ့ၢ် ဂ့ၤန့ၢ်ဒီး လၢပဒိၣ်တၢ်ဒီးစဲးခဲလၢကိးတၢ်လိပ်ဘဉ်လၢလိာ်အုပ်သးအဂီၢ်</p> <p>တၢ်မၤနီၣ်- ဝဲၤကျိၤအါန့ၢ် 2 ခါအတၢ်တူၢ်လိာ်ကျဲၤအဂၤ တၢ်ဆိတလဲဒီးဂံၢ်ဃုာ်အီၤလၢတၢ်ဒွဲးယုမးကျိၤတသ့ဘဉ် ဟီၣ်ကဝီၤတၢ်တုထီၣ်တၢ်သမံသမိး B တၢ်ဒီးစဲးဘဉ်ယးဟီၣ်ခိၣ်ကျိၣ်တဖၣ် တၢ်တဟ်ဃုာ်အီၤလၢတၢ်ဒွဲးယုမးကျိၤဘဉ် ဖဲကွဲၤဖိတဖၣ်ဒီးန့ၢ်ဘဉ်ဝဲဒွဲးဟံၣ်လၢတလိာ်ဆူၣ်နီၤပဒိၣ်တၢ်ဒီးစဲးဘဉ်, တၢ်ဂံၢ်တၢ်ဒွဲးတၢ်မၤလၢကပီၤတၢ်အၢၣ်လီၤမၤကျိၤကဒိသန့ၤထီၣ်သးလၢမးသ့ၣ်တဖၣ်လၢကွဲၤဖိဒီးန့ၢ်ဘဉ်လၢပဒိၣ်တၢ်ဒီးစဲးပူၤလီၤ.</p> <ul style="list-style-type: none"> • ကွဲၤဖိလၢအိၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါ အမးတဖၣ် ပတံထီၣ်လိာ်အုပ်သးသ့ <ul style="list-style-type: none"> ○ ဖဲကွဲၤဖိအိၣ်ဒီးပဒိၣ်တၢ်ဒီးစဲးအစ့ၤကတၢၢ် 3 ခါအမး လၢတၢ်ဟ်ဃုာ်အီၤ လၢတၢ်သမံသမိး ဒ်တၢ်လိာ်ဘဉ်လၢလိာ်အုပ်သးအဂီၢ်အသိး, တၢ်ဟ့ၣ်ခွဲၤဖိဖိခိၣ်ဝဲ-19တဖၣ် တၢ်ကထုးထီၣ်ကွဲၤဖိအီၤလၢတၢ်ဒွဲးယုမးအပူၤလီၤ. ဖဲတၢ်ဒွဲးယုမးဘဉ်ယးပဒိၣ်တၢ်ဒီးစဲး လၢတၢ်လိာ်ဘဉ် လၢကဒိးန့ၢ်လိာ်အုပ်သး(တပုၤဃုာ်ဒီးတၢ်ဟ့ၣ်ခွဲးဘဉ်)မ့ၢ်အိၣ်ဝဲ 90 မး မ့တမ့ၢ် အါန့ၢ်ဒီး, ကွဲၤဖိ ကဒိးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အၢၣ်လီၤမၤကျိၤလီၤ. • ကွဲၤဖိလၢအိၣ်ဒီးပဒိၣ်တၢ်ဒီးစဲးစ့ၤန့ၢ်ဒီး 3 ခါအမး ပတံထီၣ်လိာ်အုပ်သးသ့ <ul style="list-style-type: none"> ○ ကွဲၤဖိလၢလိာ်လီၤခဲကတၢၢ်အမး လၢပဒိၣ်တၢ်ဒီးစဲးတခါလၢလိာ်အပူၤ ကဘဉ်တၢ်ပၤန့ၢ်အီၤ လၢတၢ်ဒွဲးယုမးလၢတၢ်မၤလၢကပီၤအဂီၢ်လီၤ. ဖဲတၢ်ဒွဲးယုမးဘဉ်ယး ပဒိၣ်တၢ်ဒီးစဲးတဖၣ် လၢအိၣ်ဒီးအမး ဒီးလိာ်လီၤခဲကတၢၢ်တဘဉ် အမးတဖၣ်လၢတၢ်ဟ့ၣ်ခွဲးအီၤ မ့ၢ်အိၣ်ဝဲ 90 မးမ့တမ့ၢ် အါန့ၢ်ဒီး, ကွဲၤဖိကဒိးန့ၢ်ဘဉ်တၢ်မၤလၢကပီၤတၢ်အၢၣ်လီၤမၤကျိၤလီၤ. <p>တၢ်ကွၢ်သတြဲၤ- ပဒိၣ်လိာ်အုပ်သးအိၣ်ဒီးတၢ်ဟ့ၣ်ဆိလိာ်လၢလၢညါလၢအိၣ်ဒီးတၢ်မၤလၢကပီၤ</p>
<p>ဟီၣ်ကဝီၤလိာ်အုပ်သး(ဒီဖျိတၢ်ပတံၤညီၤန့ၢ်)</p>	<p>ပုၤကွဲၤဖိတဖၣ်ကိးဂၤဒဲး</p>	<p>လိာ်နီၣ်ဂံၢ်- လိာ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်တၢ်ပိာ်ထီၣ်အခံၤဒီး 4 ELA, 4 လိာ်ဘဉ်ယးဂ့ၢ်ဝီ, 3 စဲအုၣ်, 3 လိာ်တၢ်ဒွဲး, 1/2 လိာ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိာ်ဒွဲးလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖၣ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိာ်တၢ်ယုထၢသ့ၣ်တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးစဲးလၢတၢ်လိာ်ဘဉ် 4 ခါ^၂ (တခါစုာ်စုာ်လၢလိာ်သ့ၣ်တဖၣ်အံၤအကျါ- လိာ်ကီၤလၢဝါ, လိာ်တၢ်ဒွဲး, လိာ်စဲအုၣ်, လိာ်ဘဉ်ယးဂ့ၢ်ဝီ), • တၢ်မၤဟံၤမၤကတၢၢ်ဝဲတၢ်မၤကျိၤကျဲၤ 1 ခါ^{၂,၃}, ဒီး <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးစဲးအကျါ 2 ခါ လၢတၢ်ဖိခိၣ်တဖၣ်(ပုၤဃုာ်ဒီးတၢ်မၤကျိၤကျဲၤ, ဖဲအမ့ၢ်ပဒိၣ်တၢ်ဒီးစဲး) လၢအိၣ်ဒီးအမး 60-64 တၢ်ပတံထီၣ်^၂တၢ်ဟ့ၣ်အခွဲးလဲ လၢဟီၣ်ကဝီၤကီၢ်ရုၣ် ဒ်လၢပုၤဟ့ၣ်တၢ်ခွဲးတၢ်ဟံၣ်အတၢ်သိၣ်တၢ်သီ 100.5(d)(7); အိၣ်ဝဲသိး, ဒီး • ပဒိၣ်တၢ်ဒီးစဲးလၢအိၣ်တဖၣ်ကဘဉ်ဒီးန့ၢ်အမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး^၂. <p>တၢ်ကွၢ်သတြဲၤ- တၢ်ပတံထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျိၤ, ဒီးပုၤကွၢ်ထွဲပၤဆူၣ်တၢ်ပံၤလီၤသး</p>

လိပ်အုပ်သားကလုတ်	ဒီးနွှပ်ဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖဉ်
ဟီၣ်ကဝီၤတီၢ်ဒိၣ်လၢ် လိပ်အုပ်သား	ထဲဒဉ်ပုၤမၤလိၤကီၤလၢၤဝါ ကျိးသ့ၣ်တဖဉ်	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒိၣ်တၢ်ပိၣ်ထီၣ်အံၤသီး 4 ELA, 4 လိပ်ဘဉ်ယးဂ့ၢ်ဝီ, 3 ဖဲအုၣ်, 3 လိပ်တၢ်ဒွဲး, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲးလၢ်ကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖဉ်, 2 နီၣ်ခိၣ်က့ၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, 3 1/2 လိပ်တၢ်ယုထၢသ့ၣ်တဖဉ်</p> <p>တၢ်သမံၤမိး-</p> <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးစဲးလၢတၢ်လိပ်ဘဉ် 4 ခါ^၉ (တခါစုၣ်စုၣ်လၢလိပ်သ့ၣ်တဖဉ်အံၤအကျါ- လိပ်ကီၤလၢၤဝါ, လိပ်တၢ်ဒွဲး, လိပ်ဖဲအုၣ်, လိပ်ဘဉ်ယးဂ့ၢ်ဝီ) • တၢ်မၤဝံၤမၤကတၢၢ်ဝဲတၢ်မၤကျိၣ်ကျဲ 1 ခါ^{၁၀}, ဒီး <ul style="list-style-type: none"> • ELA ပဒိၣ်တၢ်ဒီးစဲးလၢအိၣ်ဒိၣ်ဒီးအမး 55-59 ဖဲတၢ်ပတံၤထီၣ်ဒီးဘဉ်တၢ်ဟ့ၣ်ခွဲးလံၤ လၢဟီၣ်ကဝီၤကီၢ်ရဲၣ်ဒိၣ်ပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးအတၢ်သိၣ်တၢ်သီအိၣ်ဝဲအသီး 100.5(d)(7)- • ပဒိၣ်တၢ်ဒီးစဲးအကျါ 1 ခါ လၢတၢ်ဖိခိၣ်တဖဉ် လၢအိၣ်ဒိၣ်ဒီးအမး 60-64 ဖဲတၢ်ပတံၤထီၣ်^{၁၁} တၢ်ဟ့ၣ်အခွဲးလံၤလၢဟီၣ်ကဝီၤကီၢ်ရဲၣ်ဒိၣ်လၢပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးအတၢ်သိၣ်တၢ်သီ 100.5(d)(7), • ပဒိၣ်တၢ်ဒီးစဲးလၢအိၣ်တ့ၢ်တဖဉ်ကဘဉ်ဒီးန့ၢ်အမး 65 မးမ့တမ့ၢ် ဂ့ၤန့ၢ်ဒီး^{၁၂} <p>တၢ်မၤနီၣ်- ပုၤမၤလိၤကီၤလၢၤဝါကျိး(2)တဖဉ်လၢအဲၣ်ဒိၣ်ဒီးပတံၤထီၣ်အမးလၢအမ့ၢ် 55-59 ဘဉ်ယး ELA ပဒိၣ်တၢ်ဒီးစဲးတၢ်ယုထၢအီၤသ့ထဲဒဉ်ဖဲလၢပတံၤထီၣ် လၢဟီၣ်ကဝီၤပုၤဖဲအဝဲသ့ၣ်ဟဲန့ၢ်လီၤလၢကီၢ်အမဲရံၤကၢၤအခါ န့ၢ်လီၤတီၢ်က့ၢ် 9 တီၤ မ့တမ့ၢ် အတီၤထီၣ်န့ၢ်အဝဲန့ၢ် ဒီးဘဉ်တၢ်နီၤဖးအိၣ်ဒိၣ်အမ့ၢ် ELL ဖဲဒီးဆဲးခံၣ်တၢ်ဘျီန့ၢ်လီၤ</p> <p>တၢ်ကွၢ်သတြဲၤ- တၢ်ပတံၤထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢၢ်တၢ်ကျါ, ဒီးပုၤကွၢ်ထွဲပၤဆၢတၢ်ဟံလီၤသး</p>

လိပ်အုပ်သားကလုတ်	ဒီးနွံဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖၣ်
ဟီၣ်ကဝီၤတီၢ်ဒိၣ်လၢ် လၢ်အုပ်သး	ကိုဖိတဖၣ်လၢအိၣ်ဒီးကွၢ် ဂီၤတဂ့ၤလၢအိၣ်ဝဲလၢနီၢ် ကစၢ်ကူၣ်သ့တၢ်ရၣ်တၢ် ကျဲၤ (IEP) မ့တမ့ၢ် ဖဲပၣ်ဃုာ်လၢကိုဖိတၢ်ရၣ် ကျဲၤ Section 504 Accommodation Plan	<p>လၢ်နီၣ်ဂံၢ်- လၢ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်ဒီးတၢ်ပိၣ်ထီၣ်အံၤသီး 4 ELA, 4 လၢ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအုပ်, 3 လၢ်တၢ်ဒွဲ, 1/2 လၢ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လၢ်ခွဲလၢ်ကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကျိၣ်တဖၣ်, 2 နီၢ်ဒိကွၢ်ဂီၤ တၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လၢ်တၢ်ဃုထၢသ့တဖၣ်</p> <p>တၢ်သမံသမိး-</p> <p>a) တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤလၢအိၣ်ဒီးအမးစ့ၤအတၢ်ဃုထၢ-</p> <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးဝဲလၢတၢ်လိပ်ဘဉ် 4 ခါ^၂ (တခါစုၣ်စုၣ်လၢလၢ်သ့တဖၣ်အံၤအကျိၣ်- လၢ်ကီၤလၢဝါ, လၢ်တၢ်ဒွဲ, လၢ်ဝဲအုပ်, လၢ်ဘဉ်ဃးဂ့ၢ်ဝီ), • တၢ်မၤဝဲမၤကတၢၢ်ဝဲတၢ်မၤကျိၣ်ကျဲၤ 1 ခါ^၂, ဒီး <ul style="list-style-type: none"> ◦ ပဒိၣ်တၢ်ဒီးဝဲတခါလၢ်လၢအိၣ်ဒီးအမး 55 မ့တမ့ၢ် ဂ့ၤန့ၢ်ဒီး^၂ <p>b) တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤလၢအိၣ်ဒီးအမးစ့ၤဒီးတၢ်ပတံထီၣ်-</p> <ul style="list-style-type: none"> • ပဒိၣ်တၢ်ဒီးဝဲလၢတၢ်လိပ်ဘဉ် 4 ခါ^၂ (တခါစုၣ်စုၣ်လၢလၢ်သ့တဖၣ်အံၤအကျိၣ်- လၢ်ကီၤလၢဝါ, လၢ်တၢ်ဒွဲ, လၢ်ဝဲအုပ်, လၢ်ဘဉ်ဃးဂ့ၢ်ဝီ), • တၢ်မၤဝဲမၤကတၢၢ်ဝဲတၢ်မၤကျိၣ်ကျဲၤ 1 ခါ^၂, ဒီး <ul style="list-style-type: none"> ◦ ပဒိၣ်တၢ်ဒီးဝဲအကျိၣ် 2 ခါ လၢတၢ်ဖိခိၣ်တဖၣ် လၢအိၣ်ဒီးအမး 52-54 ဖဲတၢ်ပတံထီၣ်^၂တၢ်ဟ့ၣ်အခွဲလံလၢဟီၣ်ကဝီၤကီၢ်ရၣ်ဒ်လၢပုၤဟ့ၣ်တၢ်ခွဲတၢ်ဃးအတၢ် သိၣ်တၢ်သီ 100.5(d)(7) အိၣ်ဝဲသီး, ◦ ပဒိၣ်တၢ်ဒီးဝဲတခါစုၣ်စုၣ်အိၣ်ဒီးအမး 55 မ့တမ့ၢ် ဂ့ၤန့ၢ်ဒီး^၂ <p>c) တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤအတၢ်ဟ့ၣ်က့ၤအတၢ်ဃုထၢ- ဖဲမၤန့ၢ်မးလၢအိၣ်ဝဲ 45-54 ဘၢၣ်ဆၢဘဉ်ဃးပဒိၣ်တၢ်ဒီးဝဲတခါမ့တမ့ၢ်အါခါလၢတၢ်လိပ်ဘဉ်ဒ်အမ့ၢ်လၢ်ဝဲအုပ်, လၢ်ဘဉ်ဃးဂ့ၢ်ဝီ, မ့တမ့ၢ်လၢ်တၢ်ဒွဲ(ဒ်အမ့ၢ်တၢ်မၤကျိၣ်ကျဲၤ), ဘဉ်ဆၢတၢ်ဟ့ၣ်က့ၤအိၣ်အမး 65 မ့တမ့ၢ် ဆူဖိခိၣ် လၢအမး စ့ၤအလီၤလၢပဒိၣ်တၢ်ဒီးဝဲအပူၤလီၤ. တၢ်မၤနီၣ်- မးအစ့ၤကတၢၢ် 55(မ့တမ့ၢ်မး 52-54လၢဘဉ်တၢ်တူၢ်လိၢ်နီၣ်ဖျိတၢ်ပတံထီၣ်)ကဘဉ်ဒိၣ်န့ၢ်ဘဉ်အီၤလၢ ELA ဒီး 1 လၢ်တၢ်ဒွဲတၢ်ဒီးဝဲခံပူၤခါလၢ်လီၤ. အမးလၢအမ့ၢ် 65 မ့တမ့ၢ် အါန့ၢ်ဒီးလၢတၢ်ဒီးဝဲထဲတခါအပူၤ တၢ်သ့အီၤဒီးကဟ့ၣ်က့ၤတၢ်ဒီးဝဲအါန့ၢ်တခါလၢဒီးန့ၢ်မးထဲဒ် 45-54 တသ့ဘဉ်</p> <p>တၢ်ကွၢ်သတြဲၤ- တၢ်ပတံထီၣ်တၢ်. တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤ. ဒီးပုၤကျိၣ်ထွဲပၤဆၢတၢ်ဟံလီၤသး ဒီး တၢ်ဂ့ၢ်တၢ်ကျိၣ်ဘဉ်ဃးတၢ်ဖျိထီၣ်တၢ်လိပ်ဘဉ်လၢကိုဖိလၢအိၣ်ဒီးဂ့ၢ်ဂီၤတဂ့ၤဘဉ်တဖၣ်အဂီၢ်</p>

လိပ်အုပ်သားကလုတ်	ဒီးနွံဘဉ်သ့ဆူ	တၢ်လိပ်ဘဉ်တဖၣ်
ဟီၣ်ကဝီၤတၢ်ဒိၣ်လၢ လိပ်အုပ်သား (ခိဖျါ ပုၤကွၢ်ထွဲပၤဆုၤတၢ်ဟံ လီၤသး)	ပုၤကွၢ်မိၤလၢအိၣ်ဒီးကွၢ်ဂီၤ တလၢပုၤအိၣ်ဒီး IEP တပၣ်ဃုာ်ဒီးကွၢ်မိၤလၢအိၣ် ဒီး Section 504 Accommodation Plan	<p>လိပ်နီၣ်ဂံၢ်- လိပ်နီၣ်ဂံၢ် 22 ယူနုးဘဉ်တၢ်နီၤဖးလီၤအိၣ်တၢ်ပိၣ်ထီၣ်အခံသီး 4 ELA, 4 လိပ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအံၣ်, 3 လိပ်တၢ်ဒွဲ, 1/2 လိပ်တၢ်အိၣ်ဆူၣ်အိၣ်ချ့, 1 လိပ်ဒွဲလၢကူၣ်သ့, 1 ဟီၣ်ခိၣ်ချ့ကွၢ်တဖၣ်, 2 နီၣ်ခိၣ်ကွၢ်ဂီၤတၢ်ကူၣ်ဘဉ်ကူၣ်သ့, ဒီး 3 1/2 လိပ်တၢ်ဃုာ်သ့တဖၣ်</p> <p>တၢ်သမံသမိး-</p> <ul style="list-style-type: none"> o ပုၤကွၢ်ထွဲပၤဆုၤတၢ်ဟံလီၤသး ဘဉ်တၢ်မၤအိၣ်ဖဲမိၤပၢ်ကွဲးဃုာ်ထီၣ်တၢ်ဂ့ၢ်, ခိဖျါလၢကွၢ်ကဒါကွၢ်လိပ်လဲၣ်သ့တဖၣ်, ဘဉ်ဃးတၢ်ဖျါထီၣ်ကွၢ်တၢ်သ့တၢ်ဘဉ်ပတီၢ် လၢလိပ်တဘျီဘျီအပူၤ ခိဖျါလၢကွၢ်မိၤဖျါထီၣ်အတၢ်သ့တၢ်ဘဉ်ဘဉ်ဃးကီၢ်တၢ်မၤလိတၢ်အပတီၢ်ခိဖျါတၢ်သမံသမိးလၢတၢ်ကွၢ်ထွဲပၤဆုၤတၢ်ဟံလီၤသး <p>ဒ်သီးကကြးဒီးတၢ်ဃုာ်သ့လၢပုၤကွၢ်ထွဲပၤဆုၤအတၢ်ဟံလီၤသး</p> <ol style="list-style-type: none"> 1. ကွၢ်မိၤကဘဉ်အိၣ်ဒီးနီၣ်ကစၢ်တၢ်ကူၣ်ဘဉ်ကူၣ်သ့တၢ်ရဲၣ်တၢ်ကျဲၤ(IEP)ဒီးဒီးနွံ ဘဉ်တၢ်ကူၣ်ဘဉ်ကူၣ်သ့တၢ်ရဲၣ်တၢ်ကျဲၤလီၤခိ ဒီး/မ့တမ့ၢ် တၢ်မၤဆၢၤလၢအဘဉ်ထွဲသ့တဖၣ် 2. ကွၢ်မိၤမၤန့ၢ်တတုၤထီၣ်ဘး ပုၤဖျါကွၢ်အတၢ်လိပ်ဘဉ်ခိဖျါတၢ်မၤန့ၢ်မးစ့ၤကတၢ်(55-64) တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤလၢအိၣ်ဒီးအမးစ့ၤအတၢ်ဃုာ်သ့ မ့တမ့ၢ်တၢ်ဟ့ၣ်ကွၢ်အတၢ်ဃုာ်သ့ 3. ကွၢ်မိၤကဘဉ်မၤန့ၢ်လိပ်နီၣ်ဂံၢ်လၢတၢ်လိပ်ဘဉ်တဖၣ်အိၣ်တဖၣ်ဒီးကဘဉ်ဖျါဝဲလိပ်တဖၣ်, ဒ်လၢအဘဉ်လိပ်သးဒီးကီၢ်ရဲၣ်အဖီလံစံၣ်, လၢလိပ်ကိးဘျီဒီးလၢတၢ်လိပ်ဘဉ်လၢကဖျါထီၣ်ကွၢ်, ဟံဃုာ်ဒီးပဒိၣ်အလံၤလၢကတၢ်ကတီၢ်ဝဲဒ်သီးက န့ၢ်လီၤပဒိၣ်တၢ်ဒီးစဲး လၢဟီၣ်ကဝီၤပုၤ (ကီၤလၢဝဲကျိၣ်လိပ်ဒွဲလၢကူၣ်သ့(ELA), လိပ်ဘဉ်ဃးဂ့ၢ်ဝီဒီးလိပ်ဝဲအံၣ်). 4. ကွၢ်မိၤကဘဉ်မၤန့ၢ်ဒီးဒီးနီၣ်အမးစ့ၤကတၢ် 55 မးလၢ(ELA)ဒီးပဒိၣ်တၢ်ဒီးစဲး ဘဉ်ဃးလိပ်တၢ်ဒွဲခံခါလၢအပူၤ မ့တမ့ၢ်ဘဉ်ဒီး ပတီၢ်ထီၣ်အမးလၢအိၣ်ဝဲဖဲ 52 ဒီး 54 ဘဉ်ဆၢၤဝဲလဲၣ်ဂ့ၢ်တဘျီဘျီ, ဘဉ်ဆၢၤဝဲလဲၣ်ဒိၣ်စ့ဘဉ် 12, 2017 ဒီးခါဆူၣ်, ကွၢ်မိၤအမးစ့ၤတတုၤထီၣ်ဘး 55 မး ဘဉ် မ့တမ့ၢ်ဘဉ်ဒီး တန့ၢ်ပတီၢ်ထီၣ်အမး လၢအိၣ်ဝဲဖဲ 52 ဒီး 54 ဘဉ်ဆၢၤဘဉ်ဃးပဒိၣ်တၢ်ဒီးစဲးလိပ်ကီၤလၢဝါ ဒီး/မ့တမ့ၢ်လိပ်တၢ်ဒွဲ တၢ်ကဆိကမိၣ်န့ၢ်အီၤအဂီၢ်ဒ်အမ့ၢ်ကွၢ်မိၤလၢတၢ်ကြး ဃုာ်သ့လၢပုၤကွၢ်ထွဲပၤဆုၤတၢ်ဟံလီၤသးတၢ်ဃုာ်သ့, ခိဖျါလၢကွၢ်မိၤလၢပုၤတၢ်လိပ်ဘဉ်လၢန့ၢ်ယီၤကီၢ်(NYS)သးသမ့တၢ်ဖဲတၢ်မၤတၢ်လဲၣ်ထီၣ်လဲၣ်ထီၣ်ဒီးတၢ်မၤလိ တၢ်ဖဲတၢ်မၤ(CDOS)တၢ်စးထီၣ်သးတၢ်အုၣ်ကီၤဝဲလဲၣ်န့ၢ်လီၤ. 5. ကဘဉ်အိၣ်ဒီးအထိးထါလၢကွၢ်မိၤဆူၣ်နီၣ်လၢပဒိၣ်တၢ်ဒီးစဲးကိးခါဒီးလၢတၢ် လိပ်ဘဉ်လၢကဘဉ်ဖျါထီၣ်ကွၢ် ဘဉ်ဆၢၤတဖျါတၢ်ဒီးစဲးအံၣ်ဘဉ်တခါခါလီၤ. 6. လိပ်လဲၣ်လၢကွၢ်မိၤဒုးန့ၢ်ဖျါထီၣ်အတၢ်သ့တၢ်ဘဉ်ဘဉ်ဃးကီၢ်တၢ်မၤလိအပတီၢ် ခိဖျါပဒိၣ်တၢ်ဒီးစဲး လၢဘဉ်မၤဝဲဒ်သီးကဖျါထီၣ်ဂီၢ်(ပုၤဃုာ်ဒီး(ELA) ဒီး/မ့တမ့ၢ်ဖဲသ့ဝဲ (CDOS) တၢ်ဆးထီၣ်တၢ်အုၣ်ကီၤ ဒ်သီးကကြး ဒီးတၢ်ဃုာ်သ့လၢနီၣ်ဂံၢ် 4)တသ့ဘဉ်န့ၢ်, ကဘဉ်အိၣ်ဒီးအထိးထါဟံဖျါ လၢကွၢ်မိၤတဂၤ အိၣ်ဒီးတၢ်သ့တၢ်ဘဉ်လၢကဖျါထီၣ်လၢလိပ်လဲၣ်အဂၤတခါခါအပူၤလီၤ. <p>တၢ်ကွၢ်သတြဲ- တၢ်ပတီၢ်ထီၣ်တၢ်, တၢ်ဟ့ၣ်တၢ်ဂၢ်တၢ်ကျဲၤ, ဒီးပုၤကွၢ်ထွဲပၤဆုၤတၢ်ဟံလီၤသး ဒီး တၢ်ဂ့ၢ်တၢ်ကျဲၤဘဉ်ဃးတၢ်ဖျါထီၣ်ကွၢ်တၢ်လိပ်ဘဉ်လၢကွၢ်မိၤလၢအိၣ်ဒီးဂ့ၢ်ဝီတဂ့ၢ်တဖၣ်အဂီၢ်</p>

လိပ်အုပ်သားကလုာ်	ဒီးန့ဉ်ဘဉ်သ့ဆူ	တၢ်လိာ်ဘဉ်တဖဉ်
ဟီဉ်ကဝီဟီဉ်ကဝီ (ဒီဖျိတၢ်ဟ်လီသးလီဆီ)	ပုၤကိဖိကိးဂၤ (ထဲဒၣ်ပုၤလၢအဖျိ ထီဉ်ကိဖိလၢယုၤ 2022)	<p>လံာ်နီဉ်ဂံၢ်- လံာ်နီဉ်ဂံၢ် 22 ယုၤန့းဘဉ်တၢ်နီၤဖးလီၤအိၤဒဲတၢ်ပိာ်ထီဉ်အံၤသး 4 ELA, 4 လံာ်ဘဉ်ဃးဂ့ၢ်ဝီ, 3 ဝဲအ့ဉ်, 3 လံာ်တၢ်ဒီး, 1/2 လံာ်တၢ်အိဉ်ဆူဉ်အိဉ်ချ့, 1 လံာ်ဒွဲလံာ်ကူဉ်သ့, 1 ဟီဉ်ခိဉ်ချ့ကျိဉ်တဖဉ်, 2 နီၤခိဉ်ဂံၢ်</p> <p>တၢ်ကူဉ်ဘဉ်ကူဉ်သ့, ဒီး 3 1/2 လံာ်တၢ်ဃုထာသ့တဖဉ်</p> <p>တၢ်သမံသမိး-</p> <p>ဒ်သးကကြးဒီးတၢ်ဃုထာလၢတၢ်ဟ်လီသးလီဆီဂီၢ်, ကိဖိကဘဉ်မၤ လၢပုၤတၢ်လိာ်ဘဉ်ကိးခါ</p> <p>လၢတၢ်ကဖျိထီဉ်ကိဖိလၢယုၤ 2022 ဒီးမၤလၢပုၤနီဉ်ထီဉ်လၢလူၤပိာ်ထွဲထီဉ်အံၤလၢတၢ်တခါဖဲနီဉ်</p> <ul style="list-style-type: none"> • ကိဖိဆဲးလီၤမံၤလၢတၢ်လၢကမၤလိတၢ် မ့တမ့ၢ်ဆဲးလီၤမံၤလၢတၢ်ရဲဉ်တၢ်ကျဲၤ လၢအဂၤတခါဖဲနီဉ် 2021-2022 ကိန့ဉ်ဒီးအိဉ်တုၤလၢယုၤ 2022 ပဒိဉ်တၢ်ဒီးစဲး, ကိဖိမၤန့ၢ်လံာ်နီဉ်ဂံၢ် လၢတၢ်လၢမၤလိဝဲဖဲပဒိဉ်တၢ်ဒီးစဲးမုၢ်န့ၢ်မုၢ်သီတုၤအခါ, ကိဖိဆ့ဉ်နီၤလၢပဒိဉ်တၢ်ဒီးစဲးဘဉ်ဆဉ်အမးတတုၤထီဉ်ဘးဘဉ် မ့တမ့ၢ် ပတံထီဉ်တၢ်လီၤဆီတသ့ဘဉ်, မ့တမ့ၢ် • ကိဖိဆဲးလီၤမံၤလၢတၢ်လၢကမၤလိတၢ်မ့တမ့ၢ်ဆဲးလီၤမံၤလၢတၢ်ရဲဉ်တၢ်ကျဲၤလၢအဂၤတခါဖဲနီဉ် 2021-2022 ကိန့ဉ်လၢဘဉ်တၢ်ဟ်လီၤလၢကတုၤထီဉ်ဘဉ်ဒ်သးကိဖိကန့ၢ်နီၤဘဉ်ပဒိဉ်တၢ်ဒီးစဲးဖဲလၢယုၤ 2022 အပူၤဒီးမၤန့ၢ်လံာ်နီဉ် ဂံၢ်လၢတၢ်လၢမၤလိဝဲဖဲပဒိဉ်တၢ်ဒီးစဲးမုၢ်န့ၢ်မုၢ်သီ တုၤအခါဘဉ်ဆဉ်ဆ့ဉ်နီၤတၢ်ဒီးစဲးတသ့ဘဉ်ခိဖျိလၢဆိက့, ပဉ်ဃုာ်ဒီးတၢ်အိဉ်လီၤဖးသးဒီးပုၤဂၤခိဖျိ တၢ်ခါ COVID အယိလီၤ တၢ်ဆိက့အံၤကိဖိအကသံဉ်သရဉ်ကဘဉ်မၤနီဉ်အီၤ, မ့တမ့ၢ်ဖဲအမ့မ့ၢ်ခိဝဲးတၢ်ဆါဒီး, တၢ်ကဘဉ်မၤနီဉ်အီၤဒဲပၤယးဒီးတြိဆၢတၢ်ဆါအဝဲလီၤ(CDC)မၤဝဲအသးဒီး/မ့တမ့ၢ်ဒ်ဟီဉ်ကဝီတၢ်သိဉ်တၢ်သိအိဉ်ဝဲဘဉ်ဃးဒီးတၢ်အိဉ်လီၤဖးသးန့ဉ်လီၤ. ပုၤကိဖိလၢတန့ၢ်လီၤဘဉ်တၢ်ဒီးစဲးခိဖျိလၢတၢ်ဆါခိဝဲး ကဘဉ်လူၤပိာ်ထွဲဝဲဟီဉ်ကဝီကိဖိ မ့တမ့ၢ်ကီၢ်ရဉ်တၢ်ဒုးသ့ညါအကျိၤအကွၢ်ဖဲတန့ၢ်လီၤဘဉ်တၢ်ဒီးစဲးန့ဉ်လီၤ. <p>တၢ်ကွၢ်သတြိၤ- တၢ်ဟ်လီၤသးလီၤဆီလၢကိဖိဖျိထီဉ်ဒီးဟီဉ်ကဝီလံာ်အုဉ်သးလၢလၢယုၤ 2022</p>
ဟီဉ်ကဝီလံာ်အုဉ်သး ပဒိဉ်လံာ်အုဉ်သး ပဒိဉ်လံာ်အုဉ်သးအိဉ်ဒီး တၢ်ဟ့ဉ်လီၤလၢလၢညါ(အိဉ်မ့တမ့ၢ်တအိဉ်ဒီးတၢ် မၤလၢကဝီ), အိဉ်ဒီးသးသမူ တၢ်ဖဲးတၢ်မၤဒီးတၢ်ဆုသ့ ခိဉ်ဘဉ်တၢ်ကူဉ်ဘဉ်ကူဉ် သ့တၢ်အာဉ်လီၤမၤကျဲၤ	ပုၤကိဖိတဖဉ်ကိးဂၤဒဲး	<p>လံာ်နီဉ်ဂံၢ်-</p> <p>မၤလၢပုၤလံာ်နီဉ်ဂံၢ်လၢတၢ်လိာ်ဘဉ်ခဲလၢာ်ဒ်ဘဉ်တၢ်ဟ်ဖျိထီဉ်လၢအဖီခိဉ်သးလၢလံာ်အုဉ်သးကလုာ်ကလုာ်အဂီၢ်ဒီး</p> <p>မၤလၢပုၤတၢ်တူၢ်လီၤ သးသမူတၢ်ဖဲးတၢ်မၤဒီးတၢ်ဆုသ့ခိဉ်ဘဉ်တၢ်သိဉ်တၢ်သီတၢ်ရဲဉ်တၢ်ကျဲၤ</p> <p>တၢ်သမံသမိး- န့ၢ်ဘဉ်ဝဲမးလၢဖျိ ဖဲန့ဉ်လီၤကီၢ်တၢ်သမံသမိး ဒ်တၢ်ဟ်ဖျိလၢတၢ်ဖီခိဉ်သးဘဉ်ဃး</p> <p>လံာ်အုဉ်သးလီၤဆီအကလုာ် ဒီးမၤဝဲတၢ်စုသ့ခိဉ်ဘဉ်တၢ်သမံသမိး 3 ခါလၢဘဉ်ဃးတၢ်တူၢ်လီၤ</p> <p>သးသမူတၢ်ဖဲးတၢ်မၤ ဒီးတၢ်စုသ့ခိဉ်ဘဉ်တၢ်ကူဉ်ဘဉ်ကူဉ်သ့တၢ်ရဲဉ်တၢ်ကျဲၤလၢကိဖိကဘဉ်မၤတုၤဝဲ</p> <p>တၢ်ကွၢ်သတြိၤ- တၢ်အာဉ်လီၤမၤကျဲၤဒီးတၢ်ဆဲးပနီဉ်</p>
ပဒိဉ်လံာ်အုဉ်သး ပဒိဉ်လံာ်အုဉ်သးအိဉ်ဒီး တၢ်ဟ့ဉ်လီၤလၢလၢညါ(အိဉ်ဃုာ်/တအိဉ်ဃုာ်ဒီးတၢ် မၤလၢကဝီ), အိဉ်ဃုာ်ဒီးတၢ်ဆဲးပနီဉ်ဘဉ် ဃးတၢ်သ့ကျိဉ်ခံကျိဉ်	ပုၤကိဖိတဖဉ်ကိးဂၤဒဲး	<p>လံာ်နီဉ်ဂံၢ်- ဖျိထီဉ်မးတၢ်ဟ်ပနီဉ်ခဲလၢာ် ဒ်တၢ်ဟ်ဖျိအီၤလၢထးအသး လၢတၢ်ဒိဉ်လံာ်အုဉ်သးလီၤဆီအဂီၢ်</p> <p>(ပဒိဉ်တၢ်ဒီးစဲး မ့တမ့ၢ် ပဒိဉ်တၢ်ဒီးစဲးတီၤဒိဉ်လံာ်ပတီၢ်ထီဉ်လံာ်အုဉ်သး) ဒီးတုၤထီဉ်ဘးတၢ်ဟ်ပနီဉ်လၢတၢ်မၤန့ၢ်ဘဉ်</p> <p>န့ၢ်ထီဉ်ကီၢ်စဲဉ်တၢ်မၤလိကျိဉ်ခံကျိဉ်တၢ်စဲးပနီဉ်</p> <p>တၢ်သမံသမိး- မၤလၢပုၤနီဉ်ထီဉ်လၢ မၤန့ၢ်ဝဲန့ၢ်ဒီးကီၢ်တၢ်ဆဲးပနီဉ်ဘဉ်ဃးတၢ်သ့ညါကျိဉ်ခံကျိဉ်.</p> <p>တၢ်ကွၢ်သတြိၤ- န့ၢ်ဒီးကီၢ်တၢ်ဆဲးပနီဉ်ဘဉ်ဃးတၢ်သ့ညါကျိဉ်ခံကျိဉ် (NYSSB)</p>
လိပ်အုဉ်သးကလုာ်	ဒီးန့ဉ်ဘဉ်သ့ဆူ	တၢ်လိာ်ဘဉ်တဖဉ်
ဟီဉ်ကဝီလံာ်အုဉ်သး, ပဒိဉ်လံာ်အုဉ်သး,	ပုၤကိဖိတဖဉ်ကိးဂၤဒဲး	လံာ်နီဉ်ဂံၢ်- မၤလၢပုၤတၢ်လိာ်ဘဉ်တဖဉ်လၢတၢ်န့ဉ်ဖျါဒ်လၢဖီခိဉ်သးဘဉ်ဃးလံာ်အုဉ်သးလီၤဆီအကလုာ်(ပဒိဉ်မ့တမ့ၢ်ပဒိဉ်အိဉ်

<p>ပဒိဋ္ဌိလိာ်အုၣ်သးဘၣ်ဃး တၢ်ဟ့ၣ်လီၤလၢလၢညါ(အိၣ်မ့တမ့ၢ်တအိၣ်ဒီးတၢ်မၤလၢကပီၤ), အိၣ်ဃးဒီးတၢ်ဆဲပနီၣ်ထံဖိ ကီၢ်ဖိတၢ်အိၣ်ကတဲၤကတီၤသး</p>		<p>ဒီးတၢ်ဟ့ၣ်လီၤလၢလၢညါ)ဒီးမၤလၢပုၤနီၣ်ထီၣ်ဘၣ်ဃးတၢ်ဒီးန့ၢ်ဘၣ်န့ၢ်ဒီးကီၢ်တၢ်ဆဲပနီၣ်ဘၣ်ဃးတၢ်သ့ၣ်ညါကျိးအါ ကျိး တၢ်သမံသမိ- မၤလၢပုၤနီၣ်ထီၣ်လၢမၤန့ၢ်ဝဲန့ၢ်ဒီးကီၢ်တၢ်ဆဲပနီၣ်ဘၣ်ဃးထံဖိကီၢ်ဖိတၢ်ကတဲၤကတီၤသး. တၢ်ကွၢ်သတြဲၤ- န့ၢ်ဒီးကီၢ်တၢ်ဆဲပနီၣ်ဘၣ်ဃးထံဖိကီၢ်ဖိတၢ်ကတဲၤကတီၤသး</p>
---------------------------------------------------------------------------------------------------------------------------------------------	--	----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

တၢ်ဟးထီၣ်တီၤထီၣ်ကိတုၤအုၣ်ကီၤလၢတမ့ၢ်လံာ်အုၣ်သးဘၣ်

တၢ်အုၣ်ကီၤအကလုာ်	ဒီးန့ၢ်ဘၣ်သ့ဆူ	တၢ်လိာ်ဘၣ်တဖၣ်
<p>သးသမူတၢ်ဖိးတၢ်မၤ တၢ်လဲၤထီၣ်လဲၤထီၣ်ဒီး တၢ်ဖိးတၢ်မၤ တၢ်မၤလိ (CDOS) ဆးထီၣ် တၢ်အုၣ်ကီၤ</p>	<p>ပုၤကိတုၤကိးဂၤ အါန့ၢ်ဒီး ပုၤသ့ၣ်တဖၣ်လၢ သမံသမိးသ့ဝဲ NYS ကျဲအဂၤတဘီ တၢ်သမံသမိး (NYSSA)</p>	<ul style="list-style-type: none"> မၤဝံသးသမူတၢ်ဖိးတၢ်မၤတၢ်တိာ်ကျဲၤ, ဟံဖျါထီၣ်တၢ်မၤန့ၢ်သးသမူတၢ်ဖိးတၢ်မၤတၢ်လဲၤထီၣ်လဲၤထီၣ်အိၣ်ထံတပတီၢ် (CDOS) ဒီးတၢ်မၤလိပတီၢ် လၢဟီၣ်ကဝီၤပုၤဘၣ်ဃးတၢ်ဃုးသးသမူတၢ်ဖိးတၢ်မၤ ဒီးတၢ်လဲၤထီၣ်လဲၤထီၣ်, တၢ်မၤလိတၢ်အါမံၤ ဒီးတၢ်အိၣ်ဒီးတၢ်စုသ့ဒိၣ်ဘၣ်ဂံၢ်ခိၣ်ထံး, ထီၣ်ဝံတၢ်မၤလိ 2 ယုၤန့ၢ်(216 န့ၣ်ရံၣ်) ဘၣ်ဃး သးသမူ တၢ်ဖိးတၢ်မၤဒီးတၢ်စုသ့ဒိၣ်ဘၣ်တၢ်ကုၣ်ဘၣ်ကုၣ်သ့အလံာ်ညိၣ်ညိၣ်ဒိၣ်ဒိၣ်ဒီးတၢ်မၤလိလၢသ့ဝဲတၢ်ဖိးတၢ်မၤ(တၢ် မၤလိလၢသ့ဝဲတၢ်ဖိးတၢ်မၤကဘၣ်ဟံဃုာ်စုၤကတၢ် 54 န့ၣ်ရံၣ်), ဒီးအစ့ၤကတၢ် ကဘၣ်အိၣ်ဒီးလံာ်က့ 1 ဘၣ်ဘၣ်ဃးနီၣ်ကစၢ်လၢကတီၢ်ထီၣ်တၢ်မၤလၢကွဲးအီၤဝံၤ, မ့တမ့ၢ် ကိတုၤမၤလၢပုၤနီၣ်ထီၣ်လၢကီၢ်ဒိဘၣ်တၢ်ဖိးတၢ်မၤတၢ်အိၣ်ကတီၤသးအတၢ်အုၣ်ကီၤ <p>တၢ်မၤနီၣ်- တၢ်အုၣ်ကီၤမ့ၢ်ဝဲတၢ်ဟ့ၣ်အါထီၣ်အီၤဖဲဟီၣ်ကဝီၤမ့တမ့ၢ်ပဒိဋ္ဌိလိာ်အုၣ်ကီၤအိၣ်ဟံလဲ, မ့တမ့ၢ်, ဖဲကိတုၤတတုၤထီၣ်ဘၣ်ဒီးလံာ်အုၣ်သးအပတီၢ်ဘၣ်, တၢ်အုၣ် ကီၤကဘၣ်တၢ်ဟ့ၣ်ဝဲကိတုၤ ဖဲတၢ်ဟ့ၣ်လီၤတၢ်ဟးထီၣ် ကိတုၤအုၣ်ကီၤအခါဒီးကဟ့ၣ်ဝဲကိတုၤထီၣ်ဘၣ်ကိတုၤစုၤန့ၢ်ဒီး 12 တီၤဘၣ်လီၤ, တၢ်ဃုးဖဲထီၣ်ဖိသ့တီၤကိတုၤ</p> <p>တၢ်ကွၢ်သတြဲၤ- တၢ်ဟးထီၣ်ကိတုၤအုၣ်ကီၤဒီးပုၤဟ့ၣ်တၢ်ခွဲးတၢ်ယးတၢ်သိၣ်တၢ်သီ(8 CRR-NY 100.6) ဟးထီၣ်တီၤထီၣ်ကိတုၤအုၣ်ကီၤ</p>
<p>တၢ်သ့တၢ်ဘၣ်ဒီးတၢ်မၤန့ၢ် တၢ်တၢ်ဆးထီၣ်သးအတၢ် အုၣ်ကီၤ</p>	<p>ကိတုၤလၢအိၣ်ဒီးကွၢ်ဂီၤ တဂ့ၤဘၣ်န့ၢ်လၢ ဘၣ်တၢ်သမံသမိးအီၤ သ့ဝဲ(NYS)ကျဲအဂၤ တဘီအတၢ်သမံသမိး (NYSAA)</p>	<p>ကိတုၤကိးဂၤလၢအိၣ်ဒီးတၢ်ဆါန့ၢ်လၢထီၣ်ကိတုၤစုၤန့ၢ်ဒီး 12န့ၣ်ဘၣ်, တဒွဲးဃုးဒီးဖျါထီၣ်ဖိသ့တီၤကိတုၤ တၢ်အုၣ်ကီၤလၢကဘၣ်ပုၤဃုာ်ဒီးလံာ်လဲၤဘၣ်ဃးကိတုၤအတၢ်သ့တၢ်ဘၣ် တၢ်ဂံၢ်တၢ်ဘါ ဒီးတၢ်အိၣ်ဒီးတၢ်သ့ဘျုး လၢတၢ်ထီၣ်ကိတုၤပုၤ, သးသမူတၢ်ဖိးတၢ်မၤတၢ်ဒိၣ်ထီၣ်ဒီးတၢ်သ့တၢ်ဘၣ်ဂံၢ်ခိၣ်ထံးလၢတၢ်လိာ်ဘၣ်လၢတၢ်အိၣ်မူ, တၢ်မၤလိ, ဒီးတၢ်ဖိးတၢ်မၤဖဲဖျါထီၣ်ကိတုၤအလီၢ်ခဲန့ၣ်လီၤ.</p> <p>တၢ်ကွၢ်သတြဲၤ- ဟးထီၣ်လၢတၢ်အုၣ်ကီၤ, တၢ်ကုၣ်ဘၣ်ကုၣ်သ့လီၤဆီပျီပုၤဟ့ၣ်ကုၣ်သ့ၣ်ဖးတၢ်ကရူၢ်- တၢ်သ့တၢ်ဘၣ်ဒီးတၢ်မၤန့ၢ်တၢ်တၢ်ဆးထီၣ်တၢ်အုၣ်ကီၤလၢကိတုၤအိၣ်ဒီးကွၢ်ဂီၤတဂ့ၤဘၣ်န့ၢ်ဒီးပုၤဟ့ၣ်တၢ်အခွဲးယး အတၢ်ဘျုး(8 CRR-NY 100.6, တၢ်ဟးထီၣ်တီၤထီၣ်ကိတုၤအုၣ်ကီၤ)</p>

တၢ်မၤနီၣ်လၢခံ

- i. ကိုဖိလၢအိၣ်ဒီးကွၢ်ဂီၤတၢ်တဖၣ်တၢ်ဟ့ၣ်ခွဲးလၢတလိၣ်ဟံၣ် ဟီၣ်ခိၣ်ကျိၣ်တဖၣ်လၢတၢ်လိၣ်ဘၣ်ဖဲအမ့ၢ်ဟံၣ်ဖျါထီၣ်လၢ (IEP)အပူၤဘၣ်ဃး ကွၢ်ဂီၤတကျါတမး ဘၣ်ဆၣ်ကဘၣ်မၤန့ၢ်ဝဲ 22 ယူနုၤလၢ်နီၣ်ဂံၢ်ဒ်သိးကဖျါထီၣ်လီၤ.
- ii. လၢတၢ်ဂ့ၢ်ကိးမံၤဒဲးအပူၤ တၢ်သမံသမိးဘၣ်ဃးတၢ်ရဲၣ်လီၤဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲးလၢဘၣ်တၢ်တူၢ်လိၣ်အီၤ ကိုဖိတဖၣ်ဆီတလဲဝဲ ဒီးတၢ်မၤလၢပုၤတၢ်လိၣ်ဘၣ်တဖၣ်လၢဟီၣ်ကဝီၤမ့တမ့ၢ်ပဒိၣ်လိၣ်အုၣ်သးအဂီၢ်သ့ဝဲလီၤ.
- iii. အါန့ၢ်တၢ်ဖျိဝဲပဒိၣ်တၢ်ဒီးစဲး 4 ခါလၢလၢတၢ်လိၣ်ဘၣ် မ့တမ့ၢ် ဖျိဝဲ ဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး, ကိုဖိတဖၣ်တၢ်မၤလၢပုၤတၢ်လိၣ်ဘၣ်တဖၣ်လၢဟီၣ်ကဝီၤမ့တမ့ၢ်ပဒိၣ်လိၣ်အုၣ်သးအဂီၢ်သ့ဝဲလီၤ ၁-

- မၤန့ၢ်န့ၤဒီးကိၢ်တၢ်ဆဲးပဒိၣ်ဘၣ်ဃးထံဖိကိၢ်ဖိတၢ်ကတဲၤကတီၤသး, မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်တၢ်ဒီးအါထီၣ်တခါလၢလိၣ်အဂၤတခါအကျါ မ့တမ့ၢ်ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး, မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်အုၣ်အါထီၣ်တခါလၢလိၣ်အဂၤတခါအကျါ မ့တမ့ၢ်ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး, မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်ဘၣ်ဃးဂ့ၢ်ဖိအါထီၣ်တခါလၢလိၣ်အဂၤတခါအကျါ မ့တမ့ၢ်ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲး, မ့တမ့ၢ်
- ဖျိဝဲပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးလိၣ်ကီၤလၢဝါတၢ်သမံသမိးအါထီၣ်တခါလၢလိၣ်အဂၤတခါအကျါလၢအိၣ်ဝဲလၢဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲတၢ်ရဲၣ်လီၤ အပူၤ, မ့တမ့ၢ်
- ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်တၢ်မၤကျိၣ်ကျဲတၢ်သမံသမိးလၢလိၣ်ခွဲၣ်လၢ်ကုၤသ့, မ့တမ့ၢ်
- ဖျိဝဲဝဲကျိၣ်တၢ်တူၢ်လိၣ်တၢ်မၤကျိၣ်ကျဲတၢ်သမံသမိးလၢလိၣ်ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်, မ့တမ့ၢ်
- မၤလၢပုၤတၢ်လိၣ်ဘၣ်ကိးခါဒဲးလၢ(CDOS)ခိၣ်ထံးတၢ်အုၣ်တီၤ, မ့တမ့ၢ်
- မၤကတၢ်ဂ့ၢ်ဂ့ၢ်တၢ်တူၢ်လိၣ်CTEတၢ်ရဲၣ်တၢ်ကျဲ, ပုၤဃုာ်ဒီးတၢ်ဘၣ်ထွဲ လိၣ်သး 3 ပတီၢ်တၢ်သ့တၢ်ဘၣ်တၢ်သမံသမိး

တၢ်သမံသမိးအဂၤကဘၣ်တၢ်ထီၣ်ဝဲတၢ်မၤလိၣ်အဂၤတခါလၢတမ့ၢ်တၢ်ထီၣ်အီၤလၢတၢ်ဒီးစဲးတခါလၢလွံၣ်ခါအကျါဒ်အိၣ်လၢတၢ်ဖိခိၣ်အသိးဘၣ်, မ့တမ့ၢ် တၢ်တူၢ်လိၣ်တၢ်မၤကျိၣ်ကျဲတၢ်သမံသမိးလၢလိၣ်ခွဲၣ်လၢ်ကုၤသ့, (CDOS), မ့တမ့ၢ်ဟီၣ်ခိၣ်ချၢကျိၣ်တဖၣ်. တၢ်ဂ့ၢ်တၢ်ကျိၣ်အါထီၣ်တဖၣ်ကွၢ်လၢတၢ်ကွၢ်တြိာ် (NYSED) တၢ်မၤကျိၣ်ကျဲအါဘိ ပုၤယဲၤကဘျးသ့ဝဲလီၤ.

- iv. တၢ်ဟ့ၣ်ခွဲးယၢ်လၢတလိၣ်မၤတၢ်သမံသမိးလၢပဒိၣ်တၢ်ဒီးစဲးအလီၤ, တၢ်မၤကျိၣ်ကျဲတၢ်သမံသမိး, မ့တမ့ၢ်ဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲးအလီၤန့ၢ်လီၤ. တၢ်ဂ့ၢ်တၢ်ကျိၣ်အါထီၣ်တဖၣ်ကွၢ်လၢတၢ်ကွၢ်တြိာ် လူၤပိာ်ထီၣ်ခဲဘၣ်ဃးတၢ်သံကွၢ်စဲးဆၢလၢတၢ်သံကွၢ်ညိၣ်န့ၢ်အီၤသ့ဝဲန့ၢ်လီၤ. လၢယုၤလၢအီၤကူး 2020, လၢယုၤလၢဝါရဲၣ် 2021, လၢယုၤလၢအီၤကူး 2021, ဒီး လၢယုၤလၢဝါရဲၣ် 2022, ဒီး ဘၣ်ဃးတၢ်ထုးထီၣ်သးလၢပဒိၣ်တၢ်ဒီးစဲးဘၣ်ဃးယုၤအဲၣ်တၢ်ဆၣ်ဆိတဲဆိဒီးပဒိၣ်(တၢ်မၤကျိၣ်ဂီၤ). အါန့ၢ်သတး, ဖဲကိုဟ့ၣ်ဝဲတၢ်ပတံထီၣ်လီၤဆီဒီး, ကိုဖိမၤလၢပုၤတၢ်လိၣ်ဘၣ်တဖၣ်လၢဟီၣ်ကဝီၤမ့တမ့ၢ်ပဒိၣ်လိၣ်အုၣ်သးအဂီၢ်သ့ဝဲလီၤ. တၢ်ဂ့ၢ်တၢ်ကျိၣ်အါထီၣ်တဖၣ်ကွၢ်လၢတၢ်ကွၢ်တြိာ် တၢ်ပတံထီၣ်လီၤဆီတၢ်ကွဲးနီၣ် ဒီး တၢ်သံကွၢ်စဲးဆၢလၢတၢ်သံကွၢ်ညိၣ်န့ၢ်အီၤသ့ဝဲန့ၢ်လီၤ.
- v. တၢ်ပတံထီၣ်ပဒိၣ်တၢ်ဒီးစဲးလၢအဘၣ်လိၣ်သးဒီးတၢ်မၤကျိၣ်ကျဲတၢ်လိၣ်ဘၣ်သ့ဝဲလီၤ.
- vi. တၢ်မၤကျိၣ်ကျဲတၢ်ဒီးစဲးလၢတမ့ၢ်ပဒိၣ်တၢ်ဘၣ်ဒီးဝဲကျိၣ်တၢ်တူၢ်လိၣ်ကျဲအဂၤတၢ်ဒီးစဲးတပုၤဃုာ်လၢတၢ်ပတံထီၣ်အကျါကျဲန့ၢ်ဘၣ်လီၤ.
- vii. ကိုဖိလၢနီၣ်ဒီးကွၢ်ဂီၤတလၢပုၤတဖၣ်လၢတၢ်ပုၤလီၤဆီအီၤလၢ ဟီၣ်ခိၣ်ကျိၣ်ဂ့ၢ်တၢ်ဟံၣ်ပနီၣ်ဒ်လၢ အ IEP တၢ်လိၣ်ဘၣ်န့ၢ် တဖျါထီၣ်တၢ်ဟံၣ်ထွဲထီၣ်လၢ ဟီၣ်ခိၣ်ကျိၣ်ဂ့ၢ်တၢ်ဟံၣ်ပနီၣ်ဒ်လၢ 5 ယူနုၤဟံၣ်ထွဲထီၣ်လၢ ဒွဲလၢပညါ မ့တမ့ၢ် CTE ဒ်သိးကတုၤထီၣ်ဘး တၢ်ဟံၣ်ပနီၣ်ဒ်လၢ ပဒိၣ်တၢ်ဒီးစဲးတီၤဒိၣ်လၢလိၣ်အုၣ်သး လၢတၢ်ဟံၣ်ပနီၣ်ပတီၢ်ထီၣ်အဂီၢ်န့ၢ်လီၤ.